

ပတခ(ကသခ)-၀၄-၀၈

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၃၁ အရ
ကုန်သွယ်လုပ်ငန်းခွန် စည်းကြပ်မှုအကြောင်းကြားစာ

အခွန်တောင်းခံလွှာအမှတ်၊ -----
ရက်စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----
အခွန်ထမ်းမှတ်ပုံတင်အမှတ် -----
လိပ်စာ -----

လုပ်ငန်းနှစ် (အခွန်ကာလ)-----

၁။ ၂၀ - ၂၀ စည်းကြပ်နှစ်အတွက် လူကြီးမင်းသည် ကျောဘက်ပါပုံစံတွင် အသေးစိတ်ဖော်ပြထားချက်အရ ပေးဆောင်ရန် တာဝန်ရှိသည့် အခွန်နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ပေးဆောင်ရန် အကြောင်းကြားပါသည်-

(က)	ကုန်သွယ်လုပ်ငန်းခွန်	ကျပ်-----
(ခ)	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၅ အရ ဒဏ်ကြေးငွေ	ကျပ်-----
(ဂ)	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၆ အရ ဒဏ်ကြေးငွေ	ကျပ်-----
(ဃ)	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၇ အရ ဒဏ်ကြေးငွေ	ကျပ်-----
(င)	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၈ အရ ဒဏ်ကြေးငွေ	ကျပ်-----
(စ)	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၆၉ အရ ဒဏ်ကြေးငွေ	ကျပ်-----
(ဆ)	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၀ အရ ဒဏ်ကြေးငွေ	ကျပ်-----
(ဇ)	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၁ အရ ဒဏ်ကြေးငွေ	ကျပ်-----
(ဈ)	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၂ အရ ဒဏ်ကြေးငွေ	ကျပ်-----
(ည)	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၃ အရ ဒဏ်ကြေးငွေ	ကျပ်-----
(ဋ)	အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄ အရ ဒဏ်ကြေးငွေ	ကျပ်-----

စုစုပေါင်းပေးဆောင်ရမည့်အခွန်ပမာဏ ကျပ် -----
စာဖြင့်-----ကျပ်တိတိ

၂။ အထက်ပါ ပေးဆောင်ရမည့် အခွန်ငွေပမာဏကို-----မြို့ရှိ -----ဘဏ်၊ ဘဏ်ခွဲ ()၊ ဘဏ်စာရင်းအမှတ် MD----- သို့ ပူးတွဲပါငွေသွင်းချလန်ဖြင့်ဖြစ်စေ၊ အီလက်ထရောနစ်နည်းလမ်းဖြင့်ဖြစ်စေ ----- ရက်နေ့နောက်ဆုံးထားပေးသွင်းပြီး လက်ခံဖြတ်ပိုင်း/ အခွန်ပေးသွင်းမှုအထောက်အထားကို ရယူစေလိုပါသည်။ သတ်မှတ်ရက်အတွင်း အခွန်ပေးသွင်းရန်ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၇၄၊ ပုဒ်မခွဲ(က) အရ ဒဏ်ငွေထပ်မံတပ်ရိုက်ခြင်းခံရဖွယ်ရှိပါ၍ မပျက်မကွက် ပေးဆောင်စေလိုပါသည်။

၃။ စည်းကြပ်မှု သို့မဟုတ် ဒဏ်ကြေးငွေတပ်ရိုက်မှုအတွက် ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၃၄ ပါ စီမံအုပ်ချုပ်မှုနည်းလမ်းအရ ပြန်လည်သုံးသပ်ပေးရန် ညွှန်ကြားရေးမှူးချုပ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်သို့ အကြောင်းကြားစာလက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း လျှောက်ထားနိုင်ပါသည်။



မိတ္တူကို
ရုံးလက်ခံ

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန
-----ရုံး

ကုန်သွယ်လုပ်ငန်းခွန် အသေးစိတ်ဖော်ပြချက်

အမည် -----

----- မြို့နယ်

လိပ်စာ -----

-----တိုင်းဒေသကြီး/ပြည်နယ်/ပြည်ထောင်စုနယ်မြေ

အခွန်ထမ်းမှတ်ပုံတင်အမှတ်-----

အမှတ်စဉ်	လုပ်ငန်းအမျိုးအစား	သတ်မှတ်သည့် ရောင်းရငွေ သို့မဟုတ် ရငွေပေါင်း	အခွန်နှုန်း	ကျသင့် အခွန် (ကျပ်)
	ကုန်စည်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း ထုတ်လုပ်သည့်ကုန်စည်အမျိုးအမည် ၁။ ----- ၂။ ----- ၃။ ----- ၄။ ----- ၅။ ----- ကုန်သွယ်မှုလုပ်ငန်း ကုန်သွယ်မှုပြုသည့် ကုန်စည်အမျိုးအမည် ၁။ ----- ၂။ ----- ၃။ ----- ၄။ ----- ၅။ ----- ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်သည့် ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစား ၁။ ----- ၂။ ----- ၃။ ----- ၄။ ----- ၅။ ----- စုစုပေါင်း			
	နုတ် စည်းမျဉ်း ၄၂ အရ အခွန်တစ်ကြိမ်တည်းကျသင့်စေရေး ခုနှိမ်ရမည့် ကုန်သွယ်လုပ်ငန်းခွန် - ပတခ(ကသခ)-၀၅-၀၁ အရ ခုနှိမ်ခွင့်ရှိသည့် ကုန်သွယ်လုပ်ငန်းခွန် - ပတခ(ကသခ)-၀၅-၀၂ အရ ခုနှိမ်ခွင့်ရှိသည့် ကုန်သွယ်လုပ်ငန်းခွန် ပိုမိုပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန်(ဝင်ငွေတွက်ချက်ရာတွင် စရိတ်အဖြစ် ခွင့်ပြု) / ပေးဆောင်ရန်ကျန် ကုန်သွယ်လုပ်ငန်းခွန် နုတ် ပုဒ်မ ၁၂ အရ လစဉ်ပေးဆောင်ခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန် ထပ်မံပေးဆောင်ရန်အခွန်ငွေ/ ပြန်အမ်းရန်အခွန်ငွေ			